

COVID-19 ကပ်ရောဂါအတွင်း လျှို့ဝှက်ပါတီ စီစဉ်နိုင်တဲ့ iPhone app ကို Apple ဖြုတ်ချ



နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ
နိုင်ငံတကာက ပညာသင်ထောက်ပံ့ကြေး အကြောင်းတွေ
ကျွန်တော်ထံမှာ လေ့လာဖတ်စွဲ နဲ့စမ်းလို့ ရပါတယ်ခင်ဗျာ။

CONTENT

COVID-19 ကပ်ရောဂါအတွင်း လျှို့ဝှက်ပါတီ
စီစဉ်နိုင်တဲ့ iPhone app ကို Apple ဖြုတ်ချ

ကြက်သား အပူပေးမီးဖိုပါဝင်တဲ့ KFC ဂိမ်းစက်

အကနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့
Boston Dynamics စက်ရုပ်များ

Youth International University မှ Virtual
Learning Platform ကို ၂၀၂၁ ခုနှစ်တွင်
စတင်မိတ်ဆက်မည်

Word of the Day

Gadgets

အွန်လိုင်းကဗျေးဝယ်မယ်

Game of the day

App of the day

COVID-19 ကပ်ရောဂါအတွင်း လျှို့ဝှက်ပါတီ စီစဉ်နိုင်တဲ့ iPhone app ကို Apple ဖြုတ်ချ



COVID-19 ကပ်ရောဂါကာလအတွင်း Vybe Together အမည်ရတဲ့ iOS app ကို အသုံးပြုပြီး ပါတီတွေ စီစဉ်နိုင်တာကြောင့် Apple က App Store က ဖြုတ်ချလိုက်ပါတယ်။

Vybe Together ဟာ TikTok နဲ့အခြား အွန်လိုင်းဝန်ဆောင်မှုများစွာမှာ ဖယ်ကျဉ်ခံထားရပါတယ်။ Vybe Together ဟာ TikTok ပေါ်မှာ ငွေကောက်ခံပြီး ကိုယ်ပိုင် ဝက်ဘ်ဆိုက်ကိုတော့ တရားမဝင်ပါတီတွေ စုစည်းပြုလုပ်ပြီး တက်ရောက်နိုင်

မယ့်နေရာအဖြစ်အသုံးပြုပါတယ်။ပွဲစီစဉ်သူတွေက ပါတီတက်ရောက်မယ့် သူတွေကို ထောက်ခံပေးပါတယ်။ ပါတီသွားခွင့်ရသူတွေက ပွဲမစခင် ၂ နာရီအလိုမှာလိပ်စာသိရပါမယ်။အမေရိကန်ကပ်ရောဂါကာကွယ်ကန့်သတ်ရေးအောက်မှာလူစုလူဝေးလုပ်တာ အများစုက တရားမဝင်ပါဘူး။

ဒါကြောင့် Vybe Together app ကတော့ ခွင့်ပြုချက်မပေးခင်မှာ ပရိဖိုင်တစ်ခု တောင်းခဲ့တာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

ကြက်သား အပူပေးမီးဖို ပါဝင်တဲ့ KFC ဂိမ်းစက်

Fast food စားသောက်ဆိုင်တွေ ပိုင်ဆိုင်တဲ့ KFC ဟာ ကြက်သားကို အပူပေးနိုင်တဲ့ ဂိမ်းစက်ကို မိတ်ဆက်လိုက်ပါတယ်။

“ကြက်သား အပူပေးနိုင်တဲ့ အကန့်မှာ ထည့်လိုက်တဲ့ အသားတွေကို ပူအောင် လုပ်ပေးနိုင်ပြီး



ဂိမ်းအပြင်းအထန် ကစားနေချိန်အတွင်း အသင့်စား နိုင်မယ်” လို့ KFC ကပြောခဲ့ပါတယ်။ KFC ဂိမ်းစက် ဟာ အခြားဂိမ်းစက်လိုပဲ အဆင့်မြင့် ဂိမ်းတွေ ကစား နိုင်တယ်လို့ ပြောထားပါတယ်။ လူတွေအများစုက ဇွန်လအတွင်း ဂိမ်းစက်ကို စတင် ထုတ်ဖော်ပြသချိန် မှာ ဈေးကွက်ရှာဖွေရေး ချဲ့ကားမှုတစ်ခုလို့ ယူဆခဲ့ ပါတယ်။ ဂိမ်းစက်အသစ်မှာ ပါဝင်တဲ့ အအေးပေး စနစ်တစ်ခုပါဝင်ပြီး ကြက်သားအကန့်ထဲက အသားကို နွေးဖို့ အပူကို ထုတ်လွှတ်ပေးပါတယ်။

“ဂိမ်းစက်ကအဆင့်မြင့်ဂိမ်းတွေကစားနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ အကောင်းဆုံးကတော့ ဂိမ်းကစားနေစဉ်မှာ အသားနွေးလို့ရအောင် ပြုလုပ် ထားတာကြောင့် ပြီးပြည့်စုံလွန်းပါတယ်” လို့ KFC ပြောရေးဆိုခွင့်ရှိသူ မာခ်ချီဗာက ပြောခဲ့ပါတယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

အကနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ Boston Dynamics စက်ရုပ်များ



Boston Dynamics စက်ရုပ်တွေက တူးမြောင်းတွေကနေအတက်၊အဆင်းလုပ်နိုင်ပြီးဆရာဝန်တွေကိုလည်း ကူညီနိုင်ပါတယ်။

အများပြည်သူ အပန်းဖြေရာ ပန်းခြံတွေမှာ လူစုလူဝေး မဖြစ်ပေါ်စေဖို့ လူတွေကို သတိပေးပါတယ်။ ဒါ့အပြင် အခုဆိုရင် စက်ရုပ်တွေက အကပညာရပ်ကိုလည်း သင်ယူနိုင်ပါတယ်။ Boston Dynamics တင်ထားတဲ့ ဗီဒီယိုအရ ကုမ္ပဏီရဲ့ Atlas, Spot the dog စက်ရုပ်နဲ့ Handle တို့က Do You Love Me သီချင်းနဲ့ တညီတညာ ကနေကြပါတယ်။ စက်ရုပ်တွေက Dirty Dancing ရုပ်ရှင်ထဲကအတိုင်း

လှုပ်ရမ်းပြီး ကခဲ့ကြပါတယ်။ Boston Dynamics ဟာ စက်ရုပ်တွေရဲ့ ကကွက်ကို ပြတာ ပထမဆုံး အကြိမ် မဟုတ်ခဲ့ပါဘူး။

၂၀၁၈တုန်းကလည်း UptownFunkသီချင်းနဲ့ Spot စက်ရုပ်ကတဲဲ့ ဗီဒီယို ပြခဲ့ပါတယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

Youth International University မှ Virtual Learning Platform ကို ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်မည်

Youth International University (YIU) မှ Virtual Learning Platform ဖြစ်တဲ့ www.youth-vle.com ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

“မကြာမီ ရောက်လာတော့မယ့် ၂၀၂၁ နှစ်သစ်အတွက် YIU ရဲ့ Product အသစ်လေးပါ။ ဇန်နဝါရီ



၁ ရက်မှာ Soft Launch စလုပ်ပါမယ်။ အတန်းတွေက အစောဆုံး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက် မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ကိုဗစ် စဖြစ်ကတည်းက ကျွန်တော်တို့ YIU က Diploma အတန်းတွေကို အွန်လိုင်းနဲ့ ဆက်လက်သင်ကြားခဲ့ပေမဲ့ ကာလတို သင်တန်းတွေကတော့ လူဦးရေသိပ်မများတဲ့ အတွက်ခဏပိတ်ထားခဲ့ရပါတယ်။ အဲဒီအတွက်ကာလတိုသင်တန်းတွေအတွက် အွန်လိုင်း ပလက်ဖောင်းလေးလုပ်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ Virtual Learning Platform လေး ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစား အားထုတ်ခဲ့ပါတယ်။ အခု VLE မှာ ပါတဲ့ ဘာသာရပ်တွေက ၃၈ ခုရှိတယ် ဆိုပေမယ့် အခု ၅၀ ထိ မှန်းထားပါတယ်။ အနယ်နယ် အရပ်ရပ်က လူငယ်တွေ လုပ်ငန်းခွင်ဝင်နေပြီး career

development လုပ်ချင်တဲ့သူတွေ အတွက် သက်သောင့်သက်သာနဲ့ စာသင်ယူနိုင်အောင် စီစဉ်ပေးထားတာပါ။ သင်တန်းကြေးအနေနဲ့လည်း Physically သင်ကြားတဲ့ ဈေးထက် သက်သာအောင် စီစဉ်ပေးထားပါတယ်။ သိန်းချီတန်သင်တန်းတွေကိုသောင်းဂဏန်းပဲပေးရအောင် စီစဉ်ထားပါတယ်။ သင်ကြားမှုပုံစံကတော့ နှစ်မျိုးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်တဲ့သူတွေ အတွက် ငွေပေးချေမှုတွေကို အဆင်ပြေအောင် စီစဉ်ထားတဲ့အပြင် သင်ယူသူတွေအနေနဲ့လည်း အဆင်ပြေလွယ်ကူအောင်စီစဉ်ပေးထားပါတယ်။ ကိုဗစ်ကာလ မို့ ဒီလိုသင်ကြားမှုပုံစံကို ပြုလုပ်တာမဟုတ်ဘဲ ကိုဗစ်ကာလ ပြီးဆုံးသွားတဲ့အခါ New Normal မှာလည်း ဒီလိုသင်ကြားမှုပုံစံတွေက ဆက်လက်တည်ရှိနေဦးမှာပါ” လို့ YIU မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်လင်းက ပြောပါတယ်။


ပညာသင်ယူချင်တဲ့သူတွေ အနေနဲ့ နယ်မြေကန့်သတ်ချက်တွေ၊ အချိန်ကန့်သတ်ချက်တွေ မရှိတော့ဘဲ အင်တာနက်နဲ့ ဖုန်းရှိရန် နေရာမရွေး အချိန်မရွေး သင်ယူသွားနိုင်မှာဖြစ်ပြီး Virtual Environment တွင် သင်ခန်းစာတစ်ခု မသင်ယူခင်

လိုအပ်သော Prerequisite သင်ခန်းစာများ၊ သင်ခန်းစာတစ်ခု ပြီးသွားတိုင်း Multiple Choice Questions များ၊ အွန်လိုင်းကနေ တင်လို့ရစစ်လို့ရသော Assignment စနစ်များ၊ ဆရာနှင့်ကျောင်းသား Discussion လုပ်နိုင်မှုများ၊ Community တည်ဆောင်နိုင်မှုများကြောင့် အဝေးမှသင်သော်လည်း တတ်မြောက်မှု အရည်အသွေးကိုထိန်းချုပ်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ သင်ခန်းစာသင်ကြားမှုတွင်လည်း Video ကြည့်ရုံသက်သက် မဟုတ်ဘဲ Virtual Meeting သင်ကြားမှုဖြင့် Interactively သင်ကြားမှုများလည်း ပါဝင်မှာဖြစ်ပြီး Practical ပိုင်းပါဝင်သော သင်ခန်းစာများအတွက် တစ်ပတ်လျှင် တစ်ချိန် Campus သို့ ကျန်းမာရေးစည်းကမ်းနှင့်အညီ လာရောက်ပြီး Equipment တွေနဲ့ လာရောက်လေ့ကျင့်လိုပါက လေ့ကျင့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

စာမေးပွဲအောင်မြင်မှသာ သင်တန်းဆင်းလက်မှတ်ထုတ်ပေးမှာဖြစ်ပြီး သင်ခန်းစာ ကဏ္ဍပေါင်းစုံကိုအတွေ့အကြုံရင့်ကျက်သော ဆရာဆရာမများမှသည် ပါမောက္ခများအထိ ပါဝင်သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Word of the Day


Load balancing



Load balancingဆိုတာကတော့ ကွန်ရက်ထိ ရောက်မှု၊ မှီခိုအားထားမှုနဲ့ လုပ်ကိုင်နိုင်စွမ်းကို ချိန်ညှိဖို့ အခြားတွက်ချက်မှု ရင်းမြစ်တွေ ဒါမှမဟုတ် ဆာဗာတွေတစ်လျှောက် အလုပ်တာဝန်တွေ ဖြန့်ချိဖို့ သုံးတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

Gadgets

Samsung Galaxy Buds Live




Active Noise Cancellation စနစ်ထောက်ပံ့ပေးထားလို့ ခရီးသွားတဲ့အခါမှာ ပတ်ဝန်းကျင်အသံနှောင့်ယှက်မှုမှ ကင်းစေမယ့် Samsung Galaxy Buds Live ဖြစ်ပါတယ်။ Quick charging စနစ်ထောက်ပံ့ထားလို့ ငါးမိနစ်အားသွင်းတာနဲ့ တစ်နာရီပြန်ပြီး အသုံးပြုနိုင်သလို Wired စနစ်နဲ့ ရော Wireless, D2D စနစ်နဲ့ပါ အားပြန်သွင်းနိုင်ပါတယ်။ Chipset အနေနဲ့ BCM 43015 ကိုအသုံးပြုထားတာဖြစ်ပြီး OS ကို RTOS ထောက်ပံ့ပေးထားပါတယ်။ အသံနဲ့ နှိုးထနိုင်တဲ့ Bixby voice wake-up ထောက်ပံ့ပါဝင်ပါတယ်။ Control အပိုင်းမှာ Single

Tap, Double Tap, Triple Tap နဲ့ ထိတွေ့ပြီး လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Sensor အနေနဲ့လည်း Accelerometer, Gyro, Proximity, Hall, Touch, Grip, Voice Pickup Unit စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Bluetooth 5.0 ထောက်ပံ့ပေးထားပြီး Android 5.0 နဲ့ အထက် iOS 10 နဲ့ အထက်ရှိ စမတ်ဖုန်း Tablet တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ Earbud အရွယ်အစားက 16.5x27.3x14.9mm ဖြစ်ပြီး အလေးချိန်က 5.6g သာရှိလို့ တပ်ဆင်တဲ့အခါမှာ ပေါ့ပါးပြီး သက်သာမှု ရှိပါတယ်။ Charging Case အရွယ်အစားကတော့ 50.0 x 50.2 x 27.8mm ဖြစ်ပြီး အလေးချိန်က 42.2g သာရှိပါတယ်။ တန်ဖိုးက ၂၁၉,၀၀၀ ကျပ် ဖြစ်ပြီး Technoland ဖုန်း - ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉၉၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Page Guide

Meme Music



Meme Music ဆိုတဲ့ Facebook page ဟာ နောက်ပြောင်ထားတဲ့သီချင်းတွေ နဲ့ ဗီဒီယိုဖိုင်တွေကို နေ့စဉ် ဖော်ပြပေးနေတဲ့ Facebook page တစ်ခုဖြစ်ပါတယ်။


Members (87,551)

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန်



Game of the day

My Talking Pan



Panda လေးကို ထိန်းကျောင်းကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားသူဟာ panda လေးကို ပြင်ဆင်ပေးခြင်းနဲ့ အစားအသောက်တွေအတွက် စီစဉ်ပေးခြင်း အစရှိတာတွေကို လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကစားလိုသူတွေ အနေနဲ့ App


Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 10.0 နဲ့ အထက်မှာ ထည့်သွင်း ကစားနိုင်မယ့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ဒေါင်းလုပ် ပြုလုပ်ရန် >

App of the day

Locker For Video (Android)

Android သုံးစွဲသူတွေအတွက် ကိုယ့်ရဲ့ ဗီဒီယိုဖိုင်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်စေမယ့် app တစ်ခု ဖြစ်ပါတယ်။ Password တစ်ခု ဖန်တီးထားပြီး ဗီဒီယိုဖိုင်တွေကို အခြားသူတွေ ဝင်ရောက်အသုံးမပြုနိုင်စေဖို့အတွက် ကာကွယ်သိမ်းဆည်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒီ app ကိုထည့်သွင်း အသုံးပြုလိုသူတွေ အနေနဲ့ Play Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ Android version 2.3.3 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် app တစ်ခု ဖြစ်ပါတယ်။



ဒေါင်းလုပ် ပြုလုပ်ရန် >

အွန်လိုင်းကဇာတ်ဝယ်မယ်

Epson L-850 printer



အရည်အသွေးကောင်းမွန်ပြီး လှပသေ သပ်
စွာ ပုံဖော်ပေးနိုင်တဲ့ ဓာတ်ပုံဆရာတွေ ဆောင်ထား
သင့်တဲ့ Epson L-850 printer ဖြစ်ပါတယ်။ Print,
scan, copy အနေနဲ့ပါ သုံးလို့ရတဲ့အပြင် CD,DVD
ခွေပေါ်မှာပါ Print ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် SD card ထဲက ပုံတွေကိုလဲ အလွယ်တကူ
ထုတ်လို့ရတဲ့ LCD Panel ပါဝင်တဲ့အတွက် သုံးစွဲသူ
တွေ အနေနဲ့ လွယ်ကူအဆင်ပြေတဲ့ printer
အမျိုးအစား ဖြစ်ပါတယ်။ Print speed က up
to 15 ppm ဖြစ်ပြီး Borderless ပါဝင်တဲ့အတွက်

ဓာတ်ပုံတွေကို ဘောင်အပြည့် ထုတ်ပေးနိုင်မှာ
လည်းဖြစ်ပါတယ်။ တန်ဖိုးက ၅၅၆,၅၀၀ ကျပ် ဖြစ်
ပါတယ်။



Photo of the Day



U Kyaw Kyaw Latt
Samsung galaxy A 70